

**ဒဏ်ခတ်ပိတ်ဆို့ထားသော်လည်း မြန်မာ့ကျောက်မျက်များအား အိန္ဒိယကုမ္ပဏီက
အမေရိကန်တွင် ရောင်းချနေ**

မြန်မာ့ကျောက်မျက်တင်ပို့မှုအားပိတ်ပင်ရန် Justice For Myanmar တောင်းဆို

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်၊ မြန်မာ - ဖေဖော်ဝါရီ ၁ ရက်နေ့ တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး၊ စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင် ရောက်ရှိသွားပြီဖြစ်သည့် မြန်မာ့ကျောက်မျက် လုပ်ငန်းအား အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ယူကေနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့မှုများ ရှိနေခဲ့သော်လည်း အိန္ဒိယစတော့အိတ်ချိန်းစာရင်းဝင် လက်ဝတ်ရတနာကုမ္ပဏီ Vaibhav Global က မြန်မာ့ကျောက်မျက်ကုန်သွယ်မှုကို ဆက်လက်ပြုလုပ်လျက်ရှိသည်။ မြန်မာ့ ကျောက်မျက်လုပ်ငန်း မှတဆင့် ကျောက်မျက်ရောင်းချမှုအားလုံးမှ အခွန်ဝင်ငွေ ဝေစုတစ်ခုကို မြန်မာစစ်တပ်က ရရှိသည်။

Vaibhav Global သည် မြန်မာ့ကျောက်မျက်များဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများကို Amazon နှင့် Overstock တို့ အပါအဝင် အွန်လိုင်းဈေးအရောင်းကုမ္ပဏီကြီးများမှတဆင့်သော် လည်းကောင်း၊ ၎င်းတို့၏ ကိုယ်ပိုင်ဝက်ဘ်ဆိုက်နှင့် တီဗီချန်နယ်ဖြစ်သည့် The Jewellery Channel မှတဆင့်လည်းကောင်း ရောင်းချသည်။ အမေရိကန်ပြည်ထောင်စုတွင်လည်း Vaibhav Global က မြန်မာနိုင်ငံ၊ မိုးကုတ်မြို့နှင့် မိုင်းရှူးမြို့တို့မှ လက်ဝတ်ရတနာမပြုလုပ်ရသေးသည့် ပတ္တမြားများ ကိုလည်း ရောင်းချသည်။ သို့ရာတွင် အဆိုပါပတ္တမြားများ၏ မူရင်းနိုင်ငံကို “အိန္ဒိယနိုင်ငံ” ဟု ဖော်ပြထားသည်။

မြန်မာ့ကျောက်မျက်ကုန်သွယ်မှုကို ရပ်တန့်ရန်အတွက် မြန်မာနိုင်ငံမှ မူရင်းထွက်ရှိသည့် ကျောက်မျက်များအား တားမြစ်ပိတ်ပင်ရန် အရေးတကြီးလိုအပ်သည်။ ပြီးခဲ့သည့် အောက်တိုဘာ လတွင် စတင်အဆိုပြုမိတ်ဆက်ခဲ့ပြီး၊ ယခုအချိန်တွင် ကွန်ဂရက်သို့ ရောက်ရှိနေသည့် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) ၏ ပုဒ်မ ၂၀၃ တွင် အမေရိကန်နိုင်ငံသို့ မြန်မာ့ကျောက်မျက် တင်ပို့မှု အားလုံးကို ပိတ်ပင်တားမြစ်ရန် ပြဋ္ဌာန်းပေးထားသည်။ မြန်မာနိုင်ငံဆိုင်ရာဥပဒေ (Burma Act) အား အတည်ပြုပေးပြီး၊ မြန်မာ့ကျောက်မျက်တင်ပို့မှုအားလုံးအား တားမြစ်ပိတ်ပင်ခြင်းဖြင့်

မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးပါရန် အမေရိကန်ကွန်ဂရက်အမတ်ကြီးများကို Justice For Myanmar က တိုက်တွန်းတောင်းဆိုပါသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာ့ကျောက်မျက်လုပ်ငန်း အပေါ် အဏ်ခတ်ပိတ်ဆို့မှုတွေ ပြဌာန်းထားတာ ခြောက်လကျော်လာချိန်မှာတောင် ကုမ္ပဏီတွေက အမေရိကန်နဲ့ တခြားတရားစီရင်ပိုင်ခွင့်နယ်မြေအတွင်းမှာ မြန်မာ့ကျောက်မျက်တွေကို ပြောင်ပြောင်တင်းတင်းကုန်သွယ်ရောင်းချနေတာကတော့ လက်ခံနိုင်စရာကို မရှိပါဘူး။ ဒါဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ထဲမှာ ဒုက္ခအကြီးအကျယ်ရောက်နေကြတဲ့ မြန်မာပြည်သူတွေကို စော်ကားပြီး မျက်နှာကို ဖြတ်ရိုက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အမေရိကန်အစိုးရအနေနဲ့ မြန်မာ့ကျောက်မျက်တင်ပို့မှုအားလုံးကို ပိတ်ပင်တာ၊ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းကို အဏ်ခတ်ပိတ်ဆို့တာတွေ အပါအဝင် အရေးယူမှုတွေ ပိုပြီးလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။”

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေအတွက် ငွေကြေးထောက်ပံ့နေတဲ့ ငွေစီးဝင်တဲ့ လမ်းကြောင်းကို ရပ်တန့်နိုင်မယ့် ပစ်မှတ်ထားအရေးယူမှုတွေ အရေးတကြီး ပြဌာန်းပေးဖို့ ကျန်တဲ့ နိုင်ငံတကာအစိုးရတွေကိုလည်း ကျွန်မတို့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကို အမြန်ဆုံးအတည်ပြုပေးပြီး၊ မြန်မာ့ကျောက်မျက်တင်ပို့တာမှန်သမျှ ပိတ်ပင်ပေးဖို့ အမေရိကန် ကွန်ဂရက်အမတ်တွေကို ကျွန်မတို့ မေတ္တာရပ်ခံ တောင်းဆိုပါတယ်။ Vaibhav Global မှာ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း OECD လမ်းညွှန်ချက်တွေအရ သူတို့လိုက်နာရမယ့် တာဝန်တွေအတိုင်း လုပ်ဆောင်ကြရပါမယ်။ Vaibhav Global အနေနဲ့ မြန်မာ့ကျောက်မျက် ကုန်သွယ်မှုကို မရပ်တန့်ရင် ရှယ်ယာရှင်တွေက ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းပေးရပါမယ်။ ဒီကျောက်မျက်တွေဟာ မြန်မာပြည်သူတွေရဲ့ သွေးတွေ စွန်းထင်းနေတဲ့ ကျောက်မျက်တွေပါ။ အမေရိကန်ဝယ်ယူသူတွေမှာ လုပ်နိုင်တဲ့ အာဏာရှိပါတယ်။ မြန်မာ့ကျောက်မျက်တွေကို မဝယ်ယူဘဲ သပိတ်မှောက်ကြပြီး၊ Amazon နဲ့ Overstock တို့လို စီးပွားရေးလုပ်ငန်းတွေကို ဒီသွေးစွန်းထုတ်ကုန်တွေ မရောင်းချဖို့ တောင်းဆိုကြပါ” ဟု ပြောကြားခဲ့သည်။

စာရွက်စာတမ်းများအရ Vaibhav Global ၏ ရှယ်ယာရှင်အဖွဲ့အစည်းများတွင် အမေရိကန် အခြေစိုက် အဖွဲ့အစည်းကြီးများ ဖြစ်ကြသည့် The Vanguard Group, Dimensional Fund Advisors, State Street Global Advisors, BlackRock နှင့် the Florida State Board of Administration တို့ ပါဝင်သည်။ ကုမ္ပဏီ၏ နောက်ဆုံးနှစ်စဉ်အစီရင်ခံစာအရ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၃၄.၉ သန်း ရှိခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စု သည် Vaibhav Global ၏ အကြီးဆုံးဈေးကွက် ဖြစ်သည်။

အယ်ဒီတာများသို့မှတ်ချက်

Vaibhav Global အကြောင်း Justice For Myanmar ၏ စုံစမ်းထောက်လှမ်းသတင်းဆောင်းပါးကို ယခုနေရာတွင် ဖတ်ရှုပါ။ www.justiceformyanmar.org/stories/us-retailers-trading-in-myanmar-gems-despite-sanctions

Justice For Myanmar သည် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့်တာဝန်ခံမှုရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်နေသည့် အမည်မဖော်လိုသော တက်ကြွလှုပ်ရှားသူ တစ်စုဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရှေ့ရှုလျက် စစ်တပ် စီးပွားရေးလုပ်ငန်းများအားလုံး ရပ်ဆိုင်းရန် တောင်းဆိုလျက်ရှိ သည်။

ထပ်မံသိရှိလိုပါက -

ရတနာမောင်

အီးမေးလ် - media@justiceformyanmar.org

ဝဘ်ဆိုဒ် - <https://www.justiceformyanmar.org/>

ပုံတူဝဘ်ဆိုဒ် - <https://justiceformyanmar.github.io/justiceformyanmar.org/>

တွစ်တာ - @justicemyanmar

ဖေ့ဘုတ် - <https://www.facebook.com/justiceformyanmar.org/>